

သတင်းထုတ်ပြန်ချက်

**အဂတိလိုက်စားမှုကာကွယ်တိုက်ဖျက်ရေးတွင် စီးပွားရေးလုပ်ငန်းများအတွက်
အကူအညီပေးနိုင်ရန်မည့်လက်စွဲစာအုပ်သစ်ထွက်ရှိ**

ဇူလိုင် ၂၈ ရက်၊ ၂၀၂၀ပြည့်နှစ်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရိုရေးအထောက်အကူပြုဌာန(MCRB)က“**မြန်မာကုမ္ပဏီများ
အတွက် စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်ရေး ဂုဏ်သိက္ခာဆိုင်ရာလက်စွဲစာအုပ်**”ကို ယနေ့ထုတ်
ပြန်လိုက် သည်။ အဂတိ လိုက်စားမှုကို ဖြစ်ပေါ်စေနိုင်သည့် ဘေးအန္တရာယ်များကို လျော့ချပြီး
အဂတိလိုက်စားမှု အလေ့အကျင့်များကို ဆန့်ကျင်လိုသည့် မြန်မာနိုင်ငံတွင်းရှိ
စီးပွားရေးလုပ်ငန်းရှင်များနှင့် မန်နေဂျာများ ကို အကူအညီပေးနိုင်ရန်ရည်ရွယ်၍ ယခုလက်စွဲကို
ပြုစုထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းကို အဂတိလိုက်
စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC)၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအ
သင်းချုပ် (UMFCCI)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)တို့နှင့် ပူးပေါင်းထုတ်ဝေခြင်းဖြစ်သည်။

လက်စွဲစာအုပ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရရှိနိုင်ပြီး၊ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အ
နေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်များရေးဆွဲရာတွင် မြန်မာနိုင်ငံနှင့်အခြားနိုင်ငံများ၏
အတွေ့အကြုံကောင်းများကို လေ့လာမှတ်သား၍ လိုအပ်သော ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်မှုများပေးနိုင်ရန်
ရည်ရွယ်ပါသည်။ ယင်းလက်စွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်
လိုက်နာကျင့်သုံးရန် ကြေငြာချက် ၁၄/၂၀၁၈ ကိုအခြေခံထားသည်။ ယင်းအခြေခံမှု (၈)ချက်မှာ-

- ၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်ခိုင်မာ၍ ထိရောက်မှုရှိသောမူဝါဒများချမှတ်ရန်နှင့် အဆိုပါ
မူဝါဒကို အမြင့်ဆုံးစီမံခန့်ခွဲမှုမှ ထောက်ခံမှုရရှိရန် ။
- ၂။ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုကိုထိရောက်စွာလေ့လာဆန်းစစ်ဖော်ထုတ်၍သုံးသပ်အကဲဖြတ်
မှု ရှိရန်။

၃။အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုမြင့်မားပြီးထိလွယ်ရှုလွယ်သောနယ်ပယ်များအတွက် အသေးစိပ် အစီအမံများ ဆောင်ရွက်ထားရှိရန်။

၄။အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက်ဆောင်ရွက်မှုများသည်မိမိလုပ်ငန်းများသာမကချိတ်ဆက် ဆောင်ရွက်နေသော လုပ်ငန်းကွင်းဆက်အားလုံးနှင့် အကျုံးဝင်စေရန်။

၅။ စာရင်းဇယားများနှင့် စာရင်းမှတ်တမ်းများကို စနစ်ကျမှန်ကန်စွာထားရှိရန်။

၆။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနိုင်ရေးကိုအထောက်အကူပြုစေမည့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုမူဝါဒများ ထားရှိရန်။

၇။အဂတိလိုက်စားကြောင်း သံသယရှိသူများကို သတင်းပေးပို့နိုင်သော ယုံကြည်စိတ်ချရသည့် ယန္တရားများ ထူထောင်ထားရှိရန်။

၈။ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆောင်ရွက်မှုများအပေါ် ပုံမှန်သုံးသပ်ရန်နှင့် အကဲဖြတ်မှုစနစ်ထားရှိရန် တို့ဖြစ်သည်။

ထို့အပြင် ကုမ္ပဏီများအနေဖြင့် အဆိုပါ အခြေခံမူ (၈)ချက်ကို မည်သို့မည်ပုံ လက်တွေ့ကျင့်သုံး ဆောင်ရွက်မည်၊အခြားအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မည် စသည်တို့ကိုလည်းအကြံပြုထားပါသည်။ ကုမ္ပဏီကျင့်ဝတ်ရေးဆွဲရန်အတွက် လမ်းညွှန်ချက်များနှင့် လက်ဆောင်ပစ္စည်းဆိုင်ရာမူဝါဒစသော နောက်ထပ်ဖြည့်စွက်ရင်းမြစ်များ လည်း ဖော်ပြထားပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က [ယခုစာအုပ်သစ်ကို မိတ်ဆက်ရာ](#) တွင် " ဖြောင်မတ်တည်ကြည်မှု ဘယ်လိုစောင့်ထိန်းရမလဲဆိုတာ MCRBရဲ့ လက်စွဲစာအုပ်မှာ အသေးစိပ်ဖော်ပြထားပြီး ဖြစ်လို့ ဖတ်ကြည့်ကြပါလို့တိုက်တွန်းရင်း .." ဟု ပြောဆိုခဲ့သည်။

MCRB၏ဒါရိုက်တာဗစ်ကီဘိုမန်က" အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက်အစိုးရကအဓိကဦးဆောင်နေချိန်မှာ စီးပွားရေးလုပ်ငန်းတွေကလည်း အခန်းတဏှာတစ်ခုကနေပါဝင်လို့ရပါတယ်။ အဖြေရှာဖို့ ပူးပေါင်းဆောင်ရွက်နိုင်သလို ပွင့်လင်းမြင်သာမှုတိုးမြှင့်အောင်လုပ်ဆောင်ခြင်း၊ ကြိုးနီစနစ်လျှော့ချခြင်း အပါအဝင် ပြုပြင်ပြောင်းလဲရေးအတွက်လမ်းပြခြင်းစတဲ့ ကောင်းမွန်တဲ့စီးပွားရေး အလေ့အကျင့်တွေ ကျင့်သုံးဆောင်ရွက်အောင်လို့ အခြားလုပ်ငန်းတွေနဲ့တွဲဖက်ပြီးလုပ်ကိုင်နိုင်ပါတယ်။ အဂတိ လိုက်စားမှု

တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒတွေ ခိုင်မာအားကောင်းတဲ့ ကုမ္ပဏီက တွဲဖက်လုပ်ကိုင်မယ့်သူ၊ ရင်းနှီးမြှုပ်နှံ မည့်သူရှာတွေ့ဖို့ဆွဲဆောင်နိုင်ဖို့ လွယ်ကူပါတယ်” ဟု ပြောသည်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ ဒီလက်စွဲစာအုပ် ဟာ တွေးခေါ်မျှော်မြင်မှုရှိတဲ့ စာဖတ်သူတို့ကို ACC Notification 14/2018 ပါ သဘော တရားများကို ဘယ်လို လေ့လာ ဆောင်ရွက်ရမယ်၊ အခြားစီးပွားရေးလုပ်ငန်းများနဲ့ အကောင်းဆုံး ဖြစ်အောင် မည်သို့လုပ်နိုင်ရမယ်၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ စုပေါင်းခေါင်းဆောင်မှုအဖြစ် အစိုးရနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတာ တွေကို တိုက်တွန်း အားပေးသွားနိုင်မယ် ဖြစ်ပါတယ်။” ဟု ပြောသည်။

နောက်ခံသမိုင်း

၁။ ယခုလက်စွဲစာအုပ်ကို နိုင်ငံခြားနှင့် ဓနသဟာယရုံး (FCO) Prosperity Fund ကထောက်ပံ့သည့် ကုလ သမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ FairBiz အစီအစဉ်အရဆောင်ရွက်ခြင်းဖြစ်သည်။ သုတေသနနှင့် အစီရင်ခံစာရေးသားခြင်းလုပ်ငန်းများကို MCRB က ဆောင်ရွက်ထားပြီး အချို့သောအကြောင်းအရာ များသည် ၂၀၁၆ခုနှစ်တွင် FCO မှထုတ်ဝေထားသည့် မြန်မာစီးပွားရေးလုပ်ငန်းများအတွက် ကောင်း မွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံ လက်စွဲ” မှရယူထားပါသည်။ နမူနာဖြစ်ရပ်များသည် လွန်ခဲ့သော ငါးနှစ်အတွင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးထားခြင်းများမှ စုဆောင်းထားပါ သည်။ ၂၀၁၈ဒီဇင်ဘာတွင် MCRB သည် ACCIDICA၊ UMFCC တို့နှင့်တွဲဖက်၍ [တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ စဉ်ဆက်မပြတ်ဆွေးနွေးမှုများ](#) အစီအစဉ်ဖြင့် [အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ](#)ကို ကျင်းပခဲ့ပါသည်။ ထို့အပြင် MCRB သည် အဂတိလိုက်စား မှုတိုက်ဖျက်ရေး အပါအဝင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ထုတ်ဖော်တင်ပြခြင်းများကို အမှတ်ပေးသော [ပွင့်သစ်စအစီရင်ခံစာ/Transparency in Myanmar Enterprises](#) ကိုလည်း နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။

၂။ မြန်မာစီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် the Institute for Human Rights and Business (IHRB) နှင့် the Danish Institute for Human Rights (DIHR) တို့၏



ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး ယူကေ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် အိုင်ယာလန်အစိုးရတို့မှ ရန်ပုံငွေများ ထောက်ပံ့ပေးထားသည်။ ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းလိုအပ်ချက်များနှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများပေါ်တွင် မူတည်၍ မြန်မာနိုင်ငံတစ်ဝန်း၌ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများကို အားပေးမြှင့်တင်ရန်အတွက် ပညာဗဟုသုတဖြစ်စေရန်လည်းကောင်း၊ စွမ်းရည်မြှင့်တင်ပေးရန်လည်းကောင်း၊ ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ထွန်းလာစေရန်လည်းကောင်း ထိရောက်မှုရှိသော တရားဝင် အခင်းအကျင်းတစ်ခုကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။ MCRB သည် စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် အစိုးရဌာနများကြားတွင် ဘက်လိုက်မှုကင်းသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိသည်။

(www.mcrb.org.mm)

၃။ ပိုမိုသိရှိလိုပါက- မဖြူဖြူဇင် သတင်းနှင့်ပြန်ကြားရေးအရာရှိ၊ ၀၉-၇၉၉ ၆၆၇၇၁၃ (သို့မဟုတ်) phyuphyu.zin@myanmar-responsiblebusiness.org သို့ဆက်သွယ်နိုင်ပါသည်။